



၃၀ လေ့ကျင့်ခန်း - ၁

ဥပမာ



$$၁၀ + ၉ = ၁၉$$

$$၈ + ၇ = ၁၅$$

ပို၍ငယ်သော ကိန်းကို ၂ပိုင်းခွဲပါ။





၁၀ ဖြစ်ဖို့ ၈ နဲ့ ၂ လိုတယ်။

ဒါကြောင့် ၇ ကို ၂ နဲ့ ၅ ခွဲမယ်။


၈ နဲ့ ၂ ပေါင်းတော့ ၁၀ ရတယ်။

၁၀ နဲ့ ၅ ဆိုတော့ ၁၅ ပေါ့။

ပေါင်းပါ။



$$၆ + ၆ =$$



$$၈ + ၅ =$$

